

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဦးဝင်းသိမ်း

(၂၀) ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲများအစည်းအဝေးနှင့်

(၅) ကြိမ်မြောက် အာဆီယံအပေါင်းသုံး နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအကြီးအကဲများ

အစည်းအဝေးတို့သို့ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ခြင်း

နေပြည်တော်၊ နိုဝင်ဘာလ (၁၈) ရက်

ယနေ့နံနက်ပိုင်းနှင့်မွန်းလွဲပိုင်းတို့တွင် အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍ (ASEAN Cooperation on Civil Service Matters-ACCSM) ၏ (၂၀၁၉-၂၀၂၀) အလှည့်ကျ ဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ထိုင်းနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်းကော်မရှင်ရုံးမှ ဦးဆောင်၍ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် (၂၀)ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအကြီးအကဲများ အစည်းအဝေးနှင့် (၅)ကြိမ်မြောက် အာဆီယံအပေါင်းသုံး နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအကြီးအကဲများ အစည်းအဝေးများကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးများသို့ အာဆီယံနိုင်ငံအသီးသီးမှ နိုင်ငံ့ဝန်ထမ်းကဏ္ဍဆိုင်ရာအကြီးအကဲများ နှင့်အတူ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဦးဝင်းသိမ်း တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်း ကော်မရှင်ရုံးမှ အထွေထွေအတွင်းရေးမှူးချုပ် M.L. Patcharapakorn Devakula က အဖွင့် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ယင်းအစည်းအဝေးများ၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၂၀)ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးမှ ဆွေးနွေးရရှိခဲ့သော အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၏ လုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၀) [ACCSM Work Plan(2016- 2020)] အောက်၌ ဆောင်ရွက်အကောင်အထည်ဖော် ခဲ့သည့် လုပ်ငန်းစဉ်များအပေါ် ဆန်းစစ်သုံးသပ်ပြီး နောင်လာမည့် (၅)နှစ်တာကာလအတွင်း ပိုမို ထိရောက်အကျိုးရှိစေရေး အကြံပြုဆွေးနွေးပေးခြင်း၊ အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကဏ္ဍ၏ လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) [ACCSM Work Plan (2021-2025)] နှင့် အာဆီယံနှင့် အပေါင်းသုံးနိုင်ငံများ၏ နိုင်ငံ့ဝန်ထမ်းဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကဏ္ဍလုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) [ACCSM Plus Three Work Plan (2021- 2025)] တို့နှင့်စပ်လျဉ်းသည့် ဆွေးနွေးမှု ရလဒ်များကို အတည်ပြုခြင်း၊ အာဆီယံ၏ အခြားဆက်စပ်အစည်းအဝေးများမှ ACCSM ကဏ္ဍနှင့် သက်ဆိုင်သည့် အတည်ပြုချက်နှင့် ဆုံးဖြတ်ချက်များအပေါ်လေ့လာသုံးသပ်ခြင်းတို့ကို ဆွေးနွေး

ခဲ့ကြပါသည်။ အစည်းအဝေးတွင် ကမ္ဘာတစ်ဝှမ်း၌ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကြောင့် ကြုံတွေ့နေရသည့်စိန်ခေါ်မှုများနှင့်စပ်လျဉ်းပြီး ပြည်သူများ၏ ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုများသည် စီးပွားရေးနှင့် လူမှုရေးအခြေအနေများနှင့် သင့်တင့်မျှတမှုရှိစေရေးနှင့် ထိရောက်သည့် ခေါင်းဆောင်မှု ဖြစ်စေရေးအတွက် အာဆီယံနိုင်ငံများနှင့် အာဆီယံဒေသတွင်းချမှတ်ဆောင်ရွက်လျက်ရှိသည့် မဟာဗျူဟာများနှင့်စပ်လျဉ်း၍ အမြင်များမျှဝေရာတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်းက မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီကိုဖွဲ့စည်းပြီး ယင်းကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ပေးရေးကော်မတီမှ ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသူများနှင့် အနီးကပ်ထိတွေ့သူများကို လိုအပ်သည့် စောင့်ကြပ်ကြည့်ရှုကုသမှုပေးနိုင်ရေးဆောင်ရွက်ခြင်းကိုလည်းကောင်း၊ Community Quarantine ပြုလုပ်ရန် လိုအပ်မှုများရှိပါက ထိန်းချုပ်ဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့် စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စိတ်ဓာတ်မြှင့်တင်ပေးမှုစသည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအားလုံးမှ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများကိုလည်းကောင်း၊ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကြောင့် စားဝတ်နေရေး အခက်အခဲပြဿနာ၊ အလုပ်လက်မဲ့ပြဿနာတို့ ပြေလည်နိုင်ရေး ပြည်သူများအား ပံ့ပိုးပေးနိုင်ရေးအတွက် COVID-19 Economic Relief Plan (CERP) Action Plan ကို ရေးဆွဲပြီး ထောက်ပံ့ပေးနေမှုအစီအစဉ်များ၊ အာဆီယံဒေသတွင်း ဆောင်ရွက်မှုလုပ်ငန်းစဉ်များ ခိုင်မာအားကောင်းစေရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်းကို e-development ပုံစံဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လေ့ကျင့်သင်ကြားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၌ ပြည်သူ့ဝန်ထမ်းသင်တန်းကျောင်းများ၏ အာဆီယံကွန်ယက်မှ တစ်ဆင့် “Training and Development in the Age of COVID-19 Challenges and Opportunities” နှင့် “ Building ASEAN Public Service Capabilities for the Future” သင်တန်းအစီအစဉ်များကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ရာထူးဝန်အဖွဲ့အနေဖြင့် အရာထမ်းငယ်အခြေခံသင်တန်းများကို ဗဟိုဝန်ထမ်းတက္ကသိုလ်(၂)ခုတွင် သင်တန်းသား(၁၀၀)ဦးစီဖြင့် အွန်လိုင်းမှတစ်ဆင့် သင်တန်းတက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း စသည်တို့ကို မျှဝေပေးခဲ့ပါသည်။

(၂၁) ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၏ ဥက္ကဋ္ဌတာဝန်ကို ဗီယက်နမ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခြင်းနှင့် ဗီယက်နမ်နိုင်ငံမှ ကြိုတင်ပြင်ဆင်ထားရှိမှုများအား တင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌနှင့်အတူ ကိုယ်စားလှယ်(၆)ဦး ပါဝင်တက်ရောက်ခဲ့ပြီး အဆိုပါအစည်းအဝေးမတိုင်မီ (၂၀)ကြိမ်မြောက်အာဆီယံနိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးနှင့် (၅)ကြိမ်မြောက်အာဆီယံနှင့်အပေါင်းသုံးနိုင်ငံ့ဝန်ထမ်းအဆင့်မြင့် အရာရှိကြီးများအစည်းအဝေးတို့ကို နိုဝင်ဘာလ(၁၇)ရက်နေ့တွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ ခဲ့ကြောင်း သိရှိရပါသည်။